


PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia


PERPUSTAKAAN
KTR. DOKBUD BALI
PROP. BALI
G/XV/7/DOKBUD

Judu: PAPARIKAN MALAT. 8 k.V.
(Ratu pêtang nagara).
Pnj. 35 cm. Lb. 3,5 cm. Pl. 90 lb.
Asal: Sindu, Sidemon, Karangas...

7

1

A

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

၁၅

2

B

၁

ရဟင်္ဂါတိဟာပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ
၁၁ ဟုဗ္ဗသပါယုပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ
၁၂ ဟုဗ္ဗသပါယုပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ
၁၃ ဟုဗ္ဗသပါယုပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ

၁၄ ဟုဗ္ဗသပါယုပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ
၁၅ ဟုဗ္ဗသပါယုပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ
၁၆ ဟုဗ္ဗသပါယုပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ
၁၇ ဟုဗ္ဗသပါယုပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ

၁၆

3

A

ပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ
၁၈ ဟုဗ္ဗသပါယုပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ
၁၉ ဟုဗ္ဗသပါယုပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ
၂၀ ဟုဗ္ဗသပါယုပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ

၂၁ ဟုဗ္ဗသပါယုပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ
၂၂ ဟုဗ္ဗသပါယုပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ
၂၃ ဟုဗ္ဗသပါယုပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ
၂၄ ဟုဗ္ဗသပါယုပလိဂုဗ္ဗသပါယုပာဒကရုဗသပါယုဗဟုဂ္ဂသိဗာဓါ

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

8 4
B

31

ပသိဒ္ဓိသင်္ဂဟံ ဝိညာဏံ နိဗ္ဗာန်တရားတို့ကို ဝိညာဏ်ဖြင့်
ပေးအပ်တော်မူခြင်း ဖြစ်သည်။ ဝိညာဏ်သည် ဝိညာဏ်
သင်္ဂဟံ ဝိညာဏံ နိဗ္ဗာန်တရားတို့ကို ဝိညာဏ်ဖြင့်
ပေးအပ်တော်မူခြင်း ဖြစ်သည်။ ဝိညာဏ်သည် ဝိညာဏ်

ပေးအပ်တော်မူခြင်း ဖြစ်သည်။ ဝိညာဏ်သည် ဝိညာဏ်
သင်္ဂဟံ ဝိညာဏံ နိဗ္ဗာန်တရားတို့ကို ဝိညာဏ်ဖြင့်
ပေးအပ်တော်မူခြင်း ဖြစ်သည်။ ဝိညာဏ်သည် ဝိညာဏ်

9 5
A

ဤသို့ ဝိညာဏ်သည် ဝိညာဏ်
သင်္ဂဟံ ဝိညာဏံ နိဗ္ဗာန်တရားတို့ကို ဝိညာဏ်ဖြင့်
ပေးအပ်တော်မူခြင်း ဖြစ်သည်။ ဝိညာဏ်သည် ဝိညာဏ်

ဤသို့ ဝိညာဏ်သည် ဝိညာဏ်
သင်္ဂဟံ ဝိညာဏံ နိဗ္ဗာန်တရားတို့ကို ဝိညာဏ်ဖြင့်
ပေးအပ်တော်မူခြင်း ဖြစ်သည်။ ဝိညာဏ်သည် ဝိညာဏ်

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

9

5

B

9

बलकाकालिकाकक्ष्युद्विनिगामरतयुविपकृषिभयुत्तवा
कालिकाकालिकाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवा
कालिकाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवा
भयुत्तवाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवा

बलकाकालिकाकक्ष्युद्विनिगामरतयुविपकृषिभयुत्तवा
कालिकाकालिकाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवा
कालिकाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवा
भयुत्तवाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवा

6

6

A

बलकाकालिकाकक्ष्युद्विनिगामरतयुविपकृषिभयुत्तवा
कालिकाकालिकाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवा
कालिकाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवा
भयुत्तवाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवा

बलकाकालिकाकक्ष्युद्विनिगामरतयुविपकृषिभयुत्तवा
कालिकाकालिकाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवा
कालिकाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवा
भयुत्तवाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवाभयुत्तवा

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

8

B

8

ປາຍຄືນ ການປະກອບຄວາມສຳພັນ ທີ່ມີຢູ່ ທາງພາຍໃນ ທີ່ບໍ່ມີ
ເປົ້າໝາຍ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ
ປາຍຄືນ ການປະກອບຄວາມສຳພັນ ທີ່ມີຢູ່ ທາງພາຍໃນ ທີ່ບໍ່ມີ

ກິດຈະກຳ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ
ກິດຈະກຳ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ
ກິດຈະກຳ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ

9

A

ກິດຈະກຳ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ
ກິດຈະກຳ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ
ກິດຈະກຳ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ

ກິດຈະກຳ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ
ກິດຈະກຳ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ
ກິດຈະກຳ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ ທີ່ບໍ່ມີ

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

12
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

13
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

PAPARIKAN MALAT 02
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

13
B

Handwritten Balinese script on the left side of the top palm leaf manuscript.

Handwritten Balinese script on the right side of the top palm leaf manuscript.

14
A

Handwritten Balinese script on the left side of the bottom palm leaf manuscript.

Handwritten Balinese script on the right side of the bottom palm leaf manuscript.

PAPARIKAN MALAT 02
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

၁၆

16

B

၁၆၇

ဒေသဒ္ဒါတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ
တရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ
တရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ
တရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ

ကိလိမာယတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ
တရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ
တရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ
တရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ

၁၇

17

A

ဒေသဒ္ဒါတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ
တရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ
တရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ
တရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ

ကိလိမာယတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ
တရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ
တရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ
တရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲတရားစွဲ

PAPARIKAN MALAT 02
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

17
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns and appears to be a form of traditional writing.

18
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns and appears to be a form of traditional writing.

PAPARIKAN MALAT 02
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

19
 B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

20
 A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

PAPARIKAN MALAT 02
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column starts with a small decorative symbol and the number '20'. The right column starts with the number '20' and the letter 'B'.

| | |
|---|----|
| ꦱ | 20 |
| | B |

Handwritten text in Balinese script on a palm leaf. The text is arranged in two columns. The left column starts with the number '21' and the letter 'A'. The right column starts with the number '21' and the letter 'A'.

| | |
|---|----|
| ꦱ | 21 |
| | A |

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

21
B

21 B
 ...
 ...
 ...
 ...

22
A

22 A
 ...
 ...
 ...
 ...

PAPARIKAN MALAT 02
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

24
B

၂၅၁
 ဝိသနာပရက္ခာပသကပနာဂါဟမ္ပဗ္ဗိနိယံ ဝိသိယုဒါယကာ
 စာပိတပိနိဂါဝါပုဒကောဝါဂါဝိပိနိဗ္ဗာနာပိနိဂါပနာပိ
 ဟမ္ပဗ္ဗိယျာဗျာနာပိပုဗ္ဗာနာပိပုဗ္ဗိယျာဗျာဗျာဗျာဗျာဗျာ
 ပုဗ္ဗာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ
 ဝိသိယုဒါယကာပရက္ခာပသကပနာဂါဟမ္ပဗ္ဗိနိယံ ဝိသိယုဒါယကာ
 စာပိတပိနိဂါဝါပုဒကောဝါဂါဝိပိနိဗ္ဗာနာပိနိဂါပနာပိ
 ဟမ္ပဗ္ဗိယျာဗျာနာပိပုဗ္ဗာနာပိပုဗ္ဗိယျာဗျာဗျာဗျာဗျာဗျာ
 ပုဗ္ဗာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ

25
A

နိယုဒါယကာပရက္ခာပသကပနာဂါဟမ္ပဗ္ဗိနိယံ ဝိသိယုဒါယကာ
 စာပိတပိနိဂါဝါပုဒကောဝါဂါဝိပိနိဗ္ဗာနာပိနိဂါပနာပိ
 ဟမ္ပဗ္ဗိယျာဗျာနာပိပုဗ္ဗာနာပိပုဗ္ဗိယျာဗျာဗျာဗျာဗျာဗျာ
 ပုဗ္ဗာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ
 ဝိသိယုဒါယကာပရက္ခာပသကပနာဂါဟမ္ပဗ္ဗိနိယံ ဝိသိယုဒါယကာ
 စာပိတပိနိဂါဝါပုဒကောဝါဂါဝိပိနိဗ္ဗာနာပိနိဂါပနာပိ
 ဟမ္ပဗ္ဗိယျာဗျာနာပိပုဗ္ဗာနာပိပုဗ္ဗိယျာဗျာဗျာဗျာဗျာဗျာ
 ပုဗ္ဗာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ

PAPARIKAN MALAT 02
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

25
 B

25
 ...
 ...
 ...
 ...
 ...

26
 A

26
 ...
 ...
 ...
 ...
 ...

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

26
B

26A

ပျဉ်းလၢ်တၢ်ဆၢၢ်ၤသၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်
ဆၢၢ်ၤသၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်
တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်
တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်

ပျဉ်းလၢ်တၢ်ဆၢၢ်ၤသၢ်သၢ်တၢ်တၢ်သၢ်သၢ်
တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်
တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်
တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်

27
A

တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်
တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်
တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်
တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်

တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်
တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်
တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်
တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်တၢ်တၢ်သၢ်သၢ်

PAPARIKAN MALAT 02
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

27
B

[Handwritten Balinese script on a palm leaf, consisting of two columns of text.]

28
A

[Handwritten Balinese script on a palm leaf, consisting of two columns of text.]

PAPARIKAN MALAT 02
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

29
B

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns.

30
A

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns.

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

37
B

၁။ ပါးတို့ကို ဖုတ်တို့၏ နားထောင်ရာတွင် ဖြစ်ပေါ်လာသည်။
၂။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။
၃။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။

၄။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။
၅။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။
၆။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။

38
A

၁။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။
၂။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။
၃။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။

၄။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။
၅။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။
၆။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်လာသည်။

PAPARIKAN MALAT 02
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

39 B

39
မေတ္တသွာမာသေဝါမိသောတေဝါပုဂ္ဂိုလ်တို့သောတေဝါပုဂ္ဂိုလ်တို့
ဝါထံသွာမာသေဝါမိသောတေဝါပုဂ္ဂိုလ်တို့သောတေဝါပုဂ္ဂိုလ်တို့
မိသောတေဝါပုဂ္ဂိုလ်တို့သောတေဝါပုဂ္ဂိုလ်တို့
တေဝါပုဂ္ဂိုလ်တို့သောတေဝါပုဂ္ဂိုလ်တို့
မိသောတေဝါပုဂ္ဂိုလ်တို့သောတေဝါပုဂ္ဂိုလ်တို့

40 A

40
တေဝါပုဂ္ဂိုလ်တို့သောတေဝါပုဂ္ဂိုလ်တို့
မိသောတေဝါပုဂ္ဂိုလ်တို့သောတေဝါပုဂ္ဂိုလ်တို့
တေဝါပုဂ္ဂိုလ်တို့သောတေဝါပုဂ္ဂိုလ်တို့
မိသောတေဝါပုဂ္ဂိုလ်တို့သောတေဝါပုဂ္ဂိုလ်တို့
တေဝါပုဂ္ဂိုလ်တို့သောတေဝါပုဂ္ဂိုလ်တို့
မိသောတေဝါပုဂ္ဂိုလ်တို့သောတေဝါပုဂ္ဂိုလ်တို့

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

47
B

343

၂၆ ပုဏ္ဏား ညွှန်ကြားရေး ဝန်ကြီးဌာန၏ ကော်မတီ၏ အဖွဲ့ဝင်များသည် ဤအချက်အလက်များကို သိရှိရန် အားပေးဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်။

အဆိုပါ အချက်အလက်များကို သိရှိရန် အားပေးဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်။

48
A

၂၆ ပုဏ္ဏား ညွှန်ကြားရေး ဝန်ကြီးဌာန၏ ကော်မတီ၏ အဖွဲ့ဝင်များသည် ဤအချက်အလက်များကို သိရှိရန် အားပေးဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်။

အဆိုပါ အချက်အလက်များကို သိရှိရန် အားပေးဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်။

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

53
B

92

ආදිකම් කතෘතො ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු
ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු
ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු
ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු

විනායකානුකූලාය භික්ඛු ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු
ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු
ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු
ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු

54
A

ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු ආනන්දාසාමිනී පුට්ඨසුඤ්ඤා
ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු ආනන්දාසාමිනී පුට්ඨසුඤ්ඤා
ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු ආනන්දාසාමිනී පුට්ඨසුඤ්ඤා
ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු ආනන්දාසාමිනී පුට්ඨසුඤ්ඤා

ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු ආනන්දාසාමිනී පුට්ඨසුඤ්ඤා
ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු ආනන්දාසාමිනී පුට්ඨසුඤ්ඤා
ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු ආනන්දාසාමිනී පුට්ඨසුඤ්ඤා
ආනන්දාසාමිනී පුට්ඨසුඤ්ඤා ආරාමභික්ඛු ආනන්දාසාමිනී පුට්ඨසුඤ්ඤා

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

54
B

93

ඉතලා පාඩු හොඳින් වැඩිවන බැවින්, හොඳ කෘතියක් ලෙසින්
පුතියානු ලිපි ලිවීමට පටන් දැමුවාහි. එහි පිටුපසින් පුතියානු
විකල්පයක් ලෙසින් පුතියානු ලිවීමට පටන් දැමුවාහි. එහි පිටුපසින්
පුතියානු ලිවීමට පටන් දැමුවාහි. එහි පිටුපසින් පුතියානු ලිවීමට පටන් දැමුවාහි.

එහි පිටුපසින් පුතියානු ලිවීමට පටන් දැමුවාහි. එහි පිටුපසින් පුතියානු ලිවීමට පටන් දැමුවාහි.
එහි පිටුපසින් පුතියානු ලිවීමට පටන් දැමුවාහි. එහි පිටුපසින් පුතියානු ලිවීමට පටන් දැමුවාහි.
එහි පිටුපසින් පුතියානු ලිවීමට පටන් දැමුවාහි. එහි පිටුපසින් පුතියානු ලිවීමට පටන් දැමුවාහි.

55
A

94

ඉතලා පාඩු හොඳින් වැඩිවන බැවින්, හොඳ කෘතියක් ලෙසින්
පුතියානු ලිපි ලිවීමට පටන් දැමුවාහි. එහි පිටුපසින් පුතියානු ලිවීමට පටන් දැමුවාහි.
එහි පිටුපසින් පුතියානු ලිවීමට පටන් දැමුවාහි. එහි පිටුපසින් පුතියානු ලිවීමට පටන් දැමුවාහි.

එහි පිටුපසින් පුතියානු ලිවීමට පටන් දැමුවාහි. එහි පිටුපසින් පුතියානු ලිවීමට පටන් දැමුවාහි.
එහි පිටුපසින් පුතියානු ලිවීමට පටන් දැමුවාහි. එහි පිටුපසින් පුතියානු ලිවීමට පටන් දැමුවාහි.

PAPARIKAN MALAT 02
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

56
 B

၉၂
 မွတ္တမၤပုၤတၢ်ၤ၊ တၢ်ပုၤတၢ်ပုၤတၢ်မၤကၢ်မၤ၊ ပုၤမၤၤတၢ်မိၤမိၤမိၤ
 ဣၣ်မၤၤ၊ နယုၤယုၤနွၢ်ၤတၢ်ၤ၊ တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤ
 တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ
 တၢ်ၤ၊ နယုၤယုၤနွၢ်ၤတၢ်ၤ၊ တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤ

တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ
 တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ
 တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ
 တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ

57
 A

၁၅၇
 တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ
 တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ
 တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ
 တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ

တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ
 တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ
 တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ
 တၢ်ပုၤတၢ်မိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤမိၤ

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

၅၉

ဟိ ဂုဏ်တံ ဘယောဝံ ပုပ္ဖုတ္တန္တိ ဘဝဏိ၊ မဂ်ဂုဏ်သယုန္တိ၊ သုဗ္ဗိ
တံ ဘယောဝံ ဟိ ဂုဏ်တံ ဘယောဝံ ပုပ္ဖုတ္တန္တိ ဘဝဏိ၊ ကုဗယံ
သုဗ္ဗိန္တိ၊ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ
ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ

ဟိ ဂုဏ်တံ ဘယောဝံ ပုပ္ဖုတ္တန္တိ ဘဝဏိ၊ မဂ်ဂုဏ်သယုန္တိ၊ သုဗ္ဗိ
တံ ဘယောဝံ ဟိ ဂုဏ်တံ ဘယောဝံ ပုပ္ဖုတ္တန္တိ ဘဝဏိ၊ ကုဗယံ
သုဗ္ဗိန္တိ၊ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ
ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ

၅၉ 58 B

၅၉

ဟိ ဂုဏ်တံ ဘယောဝံ ပုပ္ဖုတ္တန္တိ ဘဝဏိ၊ မဂ်ဂုဏ်သယုန္တိ၊ သုဗ္ဗိ
တံ ဘယောဝံ ဟိ ဂုဏ်တံ ဘယောဝံ ပုပ္ဖုတ္တန္တိ ဘဝဏိ၊ ကုဗယံ
သုဗ္ဗိန္တိ၊ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ
ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ

ဟိ ဂုဏ်တံ ဘယောဝံ ပုပ္ဖုတ္တန္တိ ဘဝဏိ၊ မဂ်ဂုဏ်သယုန္တိ၊ သုဗ္ဗိ
တံ ဘယောဝံ ဟိ ဂုဏ်တံ ဘယောဝံ ပုပ္ဖုတ္တန္တိ ဘဝဏိ၊ ကုဗယံ
သုဗ္ဗိန္တိ၊ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ
ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ ဘယောဝံ

၅၉ 59 A

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

62
B
හිනුත්තමාහිසිඳිසිලිපානාපුච්චුතිකාපාසිතිගුණසාමුහිපිහි
ආනන්දාගුණසාමුහිපිහිපුච්චුතිකාපාසිතිගුණසාමුහිපිහි
චන්දිනිසිලිපානාපුච්චුතිකාපාසිතිගුණසාමුහිපිහි
ආනන්දාගුණසාමුහිපිහිපුච්චුතිකාපාසිතිගුණසාමුහිපිහි

හිනුත්තමාහිසිඳිසිලිපානාපුච්චුතිකාපාසිතිගුණසාමුහිපිහි
ආනන්දාගුණසාමුහිපිහිපුච්චුතිකාපාසිතිගුණසාමුහිපිහි
චන්දිනිසිලිපානාපුච්චුතිකාපාසිතිගුණසාමුහිපිහි
ආනන්දාගුණසාමුහිපිහිපුච්චුතිකාපාසිතිගුණසාමුහිපිහි

63
A
ගුණසාමුහිපිහිපුච්චුතිකාපාසිතිගුණසාමුහිපිහි
ආනන්දාගුණසාමුහිපිහිපුච්චුතිකාපාසිතිගුණසාමුහිපිහි
චන්දිනිසිලිපානාපුච්චුතිකාපාසිතිගුණසාමුහිපිහි
ආනන්දාගුණසාමුහිපිහිපුච්චුතිකාපාසිතිගුණසාමුහිපිහි

ගුණසාමුහිපිහිපුච්චුතිකාපාසිතිගුණසාමුහිපිහි
ආනන්දාගුණසාමුහිපිහිපුච්චුතිකාපාසිතිගුණසාමුහිපිහි
චන්දිනිසිලිපානාපුච්චුතිකාපාසිතිගුණසාමුහිපිහි
ආනන්දාගුණසාමුහිපිහිපුච්චුතිකාපාසිතිගුණසාමුහිපිහි

PAPARIKAN MALAT 02
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

63

63
B

၇၅

ဤတရားတော်သည် မြန်မာ့ဥပဒေတော်ကြီးတော်၏ အခြေအခံတော်ဖြစ်၍ ဤတရားတော်ကို မြန်မာ့ဥပဒေတော်ကြီးတော်၏ အခြေအခံတော်အဖြစ် အကျင့်ကျင့်ရမည်။

ဤတရားတော်သည် မြန်မာ့ဥပဒေတော်ကြီးတော်၏ အခြေအခံတော်ဖြစ်၍ ဤတရားတော်ကို မြန်မာ့ဥပဒေတော်ကြီးတော်၏ အခြေအခံတော်အဖြစ် အကျင့်ကျင့်ရမည်။

64

64
A

တရားတော်သည် မြန်မာ့ဥပဒေတော်ကြီးတော်၏ အခြေအခံတော်ဖြစ်၍ ဤတရားတော်ကို မြန်မာ့ဥပဒေတော်ကြီးတော်၏ အခြေအခံတော်အဖြစ် အကျင့်ကျင့်ရမည်။

တရားတော်သည် မြန်မာ့ဥပဒေတော်ကြီးတော်၏ အခြေအခံတော်ဖြစ်၍ ဤတရားတော်ကို မြန်မာ့ဥပဒေတော်ကြီးတော်၏ အခြေအခံတော်အဖြစ် အကျင့်ကျင့်ရမည်။

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

63

တပုဂ္ဂိုလ်တို့သည် နေရာတစ်နေရာ၌ နေထိုင်ရာ၌ အစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားစွာ ဆောင်ရွက်ရမည်။ ထိုအခါ အစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားစွာ ဆောင်ရွက်ရမည်။ ထိုအခါ အစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားစွာ ဆောင်ရွက်ရမည်။

ပုဂ္ဂိုလ်တို့သည် နေရာတစ်နေရာ၌ နေထိုင်ရာ၌ အစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားစွာ ဆောင်ရွက်ရမည်။ ထိုအခါ အစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားစွာ ဆောင်ရွက်ရမည်။ ထိုအခါ အစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားစွာ ဆောင်ရွက်ရမည်။

၆၃ 64
B

၆၄

တပုဂ္ဂိုလ်တို့သည် နေရာတစ်နေရာ၌ နေထိုင်ရာ၌ အစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားစွာ ဆောင်ရွက်ရမည်။ ထိုအခါ အစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားစွာ ဆောင်ရွက်ရမည်။ ထိုအခါ အစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားစွာ ဆောင်ရွက်ရမည်။

ပုဂ္ဂိုလ်တို့သည် နေရာတစ်နေရာ၌ နေထိုင်ရာ၌ အစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားစွာ ဆောင်ရွက်ရမည်။ ထိုအခါ အစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားစွာ ဆောင်ရွက်ရမည်။ ထိုအခါ အစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးထားစွာ ဆောင်ရွက်ရမည်။

၆၄ 65
A

PAPARIKAN MALAT 02
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

65

65
B

၆၅

ပျဉ်းလှူဒါန်းအပ်မိသကား၊ ပရမတ္ထဂုဏ်သီလံ ပြုစုပေးအပ်သော
 ယခု ဇာတိအမျိုးအနွယ်၊ ဖွဲ့စည်းပေးအပ်သော ပညာစွာတို့ကို အားရ
 ဖြစ်စွာ ရရှိအပ်ပါသည်။ ထို့အပြင် အားရစွာ ပြုစုပေးအပ်သော
 ကျန်းမာရေးနှင့် အခြားအကျိုးအမြတ်တို့ကို ဝမ်းသာစွာ ရရှိအပ်ပါသည်။

ပျဉ်းလှူဒါန်းအပ်မိသကား၊ ပရမတ္ထဂုဏ်သီလံ ပြုစုပေးအပ်သော
 ယခု ဇာတိအမျိုးအနွယ်၊ ဖွဲ့စည်းပေးအပ်သော ပညာစွာတို့ကို အားရ
 ဖြစ်စွာ ရရှိအပ်ပါသည်။ ထို့အပြင် အားရစွာ ပြုစုပေးအပ်သော
 ကျန်းမာရေးနှင့် အခြားအကျိုးအမြတ်တို့ကို ဝမ်းသာစွာ ရရှိအပ်ပါသည်။

66

66
A

ပျဉ်းလှူဒါန်းအပ်မိသကား၊ ပရမတ္ထဂုဏ်သီလံ ပြုစုပေးအပ်သော
 ယခု ဇာတိအမျိုးအနွယ်၊ ဖွဲ့စည်းပေးအပ်သော ပညာစွာတို့ကို အားရ
 ဖြစ်စွာ ရရှိအပ်ပါသည်။ ထို့အပြင် အားရစွာ ပြုစုပေးအပ်သော
 ကျန်းမာရေးနှင့် အခြားအကျိုးအမြတ်တို့ကို ဝမ်းသာစွာ ရရှိအပ်ပါသည်။

ပျဉ်းလှူဒါန်းအပ်မိသကား၊ ပရမတ္ထဂုဏ်သီလံ ပြုစုပေးအပ်သော
 ယခု ဇာတိအမျိုးအနွယ်၊ ဖွဲ့စည်းပေးအပ်သော ပညာစွာတို့ကို အားရ
 ဖြစ်စွာ ရရှိအပ်ပါသည်။ ထို့အပြင် အားရစွာ ပြုစုပေးအပ်သော
 ကျန်းမာရေးနှင့် အခြားအကျိုးအမြတ်တို့ကို ဝမ်းသာစွာ ရရှိအပ်ပါသည်။

PAPARIKAN MALAT 02
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

66
B

(67)

ടിമി...
...
...
...
...

...
...
...
...
...

67
A

...
...
...
...
...

...
...
...
...
...

PAPARIKAN MALAT 02
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

67
B

67B

၁၁ ပေတ္တိကမ္မပသန္တိပုဂ္ဂိုလ်
သို့ကရိုဏ်းမိတ်။ ပေတ္တိကဝါ
ပုဂ္ဂိုလ်သို့ကရိုဏ်းမိတ်။ ပေတ္တိ
ကဝါပုဂ္ဂိုလ်သို့ကရိုဏ်းမိတ်။
ပေတ္တိကဝါပုဂ္ဂိုလ်သို့ကရိုဏ်း
မိတ်။ ပေတ္တိကဝါပုဂ္ဂိုလ်
သို့ကရိုဏ်းမိတ်။ ပေတ္တိက
ဝါပုဂ္ဂိုလ်သို့ကရိုဏ်းမိတ်။

ကရိုဏ်းမိတ်။ ပေတ္တိကဝါ
ပုဂ္ဂိုလ်သို့ကရိုဏ်းမိတ်။ ပေတ္တိ
ကဝါပုဂ္ဂိုလ်သို့ကရိုဏ်းမိတ်။
ပေတ္တိကဝါပုဂ္ဂိုလ်သို့ကရိုဏ်း
မိတ်။ ပေတ္တိကဝါပုဂ္ဂိုလ်
သို့ကရိုဏ်းမိတ်။ ပေတ္တိက
ဝါပုဂ္ဂိုလ်သို့ကရိုဏ်းမိတ်။

68
A

၁၂ ပေတ္တိကမ္မပသန္တိပုဂ္ဂိုလ်
သို့ကရိုဏ်းမိတ်။ ပေတ္တိကဝါ
ပုဂ္ဂိုလ်သို့ကရိုဏ်းမိတ်။ ပေတ္တိ
ကဝါပုဂ္ဂိုလ်သို့ကရိုဏ်းမိတ်။
ပေတ္တိကဝါပုဂ္ဂိုလ်သို့ကရိုဏ်း
မိတ်။ ပေတ္တိကဝါပုဂ္ဂိုလ်
သို့ကရိုဏ်းမိတ်။ ပေတ္တိက
ဝါပုဂ္ဂိုလ်သို့ကရိုဏ်းမိတ်။

ကရိုဏ်းမိတ်။ ပေတ္တိကဝါ
ပုဂ္ဂိုလ်သို့ကရိုဏ်းမိတ်။ ပေတ္တိ
ကဝါပုဂ္ဂိုလ်သို့ကရိုဏ်းမိတ်။
ပေတ္တိကဝါပုဂ္ဂိုလ်သို့ကရိုဏ်း
မိတ်။ ပေတ္တိကဝါပုဂ္ဂိုလ်
သို့ကရိုဏ်းမိတ်။ ပေတ္တိက
ဝါပုဂ္ဂိုလ်သို့ကရိုဏ်းမိတ်။

PAPARIKAN MALAT 02
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

70
 B

၇၀၀

ကမ္ဘာ့ပညာရေးအဖွဲ့ချုပ်က နေပြည်တော်တွင် နေပြည်တော်
 ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များနှင့် အတူတူပင် အဖွဲ့ဝင်များ
 အဖွဲ့ဝင်များနှင့် အတူတူပင် အဖွဲ့ဝင်များနှင့် အတူတူပင် အဖွဲ့ဝင်များ
 အဖွဲ့ဝင်များနှင့် အတူတူပင် အဖွဲ့ဝင်များနှင့် အတူတူပင် အဖွဲ့ဝင်များ

ပုဂ္ဂိုလ်တို့သည် ဤကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ
 ဖြစ်လာပြီး ဤကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ
 ဖြစ်လာပြီး ဤကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ
 ဖြစ်လာပြီး ဤကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ
 ဖြစ်လာပြီး ဤကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ

71
 A

ဤကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ
 ဖြစ်လာပြီး ဤကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ
 ဖြစ်လာပြီး ဤကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ
 ဖြစ်လာပြီး ဤကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ
 ဖြစ်လာပြီး ဤကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ

ကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ
 ဖြစ်လာပြီး ဤကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ
 ဖြစ်လာပြီး ဤကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ
 ဖြစ်လာပြီး ဤကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ
 ဖြစ်လာပြီး ဤကမ္ဘာ့ပညာရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

71
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

72
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

| |
|----|
| 72 |
| B |

မိမိ

ဒု။ မတူဟိ ဣဒုတယူဟိ အာပေဒု မအံ ပါဒါ ဣတ္ထိ မုတ္တယံ ပ။ မိ
ကိတ် ဣယက္ခိ မတူဘု ပပဒု မတူကိတ် ကတူ အာပေဒု မိဝ မုတေ
မဒု မတူပပိန္နာ မုတေ ဣတ္ထိ မုတ္တယံ မတူမု မတူကိတ် မိဝ မုတေ
ကိတ် မတူ မတူကိတ် မိဝ မုတေ ဣတ္ထိ မုတ္တယံ မတူမု မတူကိတ်

အာပေဒု မတူ မတူကိတ် မိဝ မုတေ ဣတ္ထိ မုတ္တယံ မတူမု မတူကိတ်
မတူမု မတူကိတ် မိဝ မုတေ ဣတ္ထိ မုတ္တယံ မတူမု မတူကိတ်
မတူမု မတူကိတ် မိဝ မုတေ ဣတ္ထိ မုတ္တယံ မတူမု မတူကိတ်
မတူမု မတူကိတ် မိဝ မုတေ ဣတ္ထိ မုတ္တယံ မတူမု မတူကိတ်

| |
|----|
| 73 |
| A |

ပပိန္နာ မတူ မတူကိတ် မိဝ မုတေ ဣတ္ထိ မုတ္တယံ မတူမု မတူကိတ်
မတူမု မတူကိတ် မိဝ မုတေ ဣတ္ထိ မုတ္တယံ မတူမု မတူကိတ်
မတူမု မတူကိတ် မိဝ မုတေ ဣတ္ထိ မုတ္တယံ မတူမု မတူကိတ်
မတူမု မတူကိတ် မိဝ မုတေ ဣတ္ထိ မုတ္တယံ မတူမု မတူကိတ်

မတူမု မတူကိတ် မိဝ မုတေ ဣတ္ထိ မုတ္တယံ မတူမု မတူကိတ်
မတူမု မတူကိတ် မိဝ မုတေ ဣတ္ထိ မုတ္တယံ မတူမု မတူကိတ်
မတူမု မတူကိတ် မိဝ မုတေ ဣတ္ထိ မုတ္တယံ မတူမု မတူကိတ်
မတူမု မတူကိတ် မိဝ မုတေ ဣတ္ထိ မုတ္တယံ မတူမု မတူကိတ်

PAPARIKAN MALAT 02
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali ~ Indonesia

75
 B

၁၅၅) ဣပျိၤကိၤတၢ်တၢ်သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ
 သိၤတၢ်တၢ်သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ
 ဟိၤတၢ်တၢ်သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ
 ဟိၤတၢ်တၢ်သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ

76
 A

၇၆၆) ဣပျိၤကိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ
 သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ
 သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ
 သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ ဟိၤတၢ်တၢ်သွၤသိၤ သွၤသိၤ

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

77
B

၁၀၀၂

ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊
ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊
ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊

ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊
ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊
ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊

78
A

ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊
ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊
ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊

ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊
ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊
ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊ ဗုဒ္ဓ၏အား၊

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

| | |
|----|----|
| ၇၉ | ၇၉ |
| B | |

၇၀၊

ဤစာပေသည် ဗုဒ္ဓဘာသာကို ချီးမွမ်းသော စာပေတစ်ပုဒ် ဖြစ်သည်။ ဤစာပေသည် ဗုဒ္ဓဘာသာကို ချီးမွမ်းသော စာပေတစ်ပုဒ် ဖြစ်သည်။

| | |
|----|----|
| ၈၀ | ၈၀ |
| A | |

ဤစာပေသည် ဗုဒ္ဓဘာသာကို ချီးမွမ်းသော စာပေတစ်ပုဒ် ဖြစ်သည်။ ဤစာပေသည် ဗုဒ္ဓဘာသာကို ချီးမွမ်းသော စာပေတစ်ပုဒ် ဖြစ်သည်။

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

82
B

82

B

၁၉

တရားတရားစွာပေးအပ်ခြင်းကို ရရှိအောင် အားပေးပေးရန်
ကရုဏာတို့က အားပေးအပ်ခြင်းကို ရရှိအောင် အားပေးပေးရန်
အားပေးအပ်ခြင်းကို ရရှိအောင် အားပေးပေးရန်

တရားတရားစွာပေးအပ်ခြင်းကို ရရှိအောင် အားပေးပေးရန်
ကရုဏာတို့က အားပေးအပ်ခြင်းကို ရရှိအောင် အားပေးပေးရန်
အားပေးအပ်ခြင်းကို ရရှိအောင် အားပေးပေးရန်

83
A

83

A

ပစ္စည်းကိစ္စများကို စီစဉ်ပေးအပ်ခြင်းကို ရရှိအောင် အားပေးပေးရန်
ကရုဏာတို့က အားပေးအပ်ခြင်းကို ရရှိအောင် အားပေးပေးရန်
အားပေးအပ်ခြင်းကို ရရှိအောင် အားပေးပေးရန်

တရားတရားစွာပေးအပ်ခြင်းကို ရရှိအောင် အားပေးပေးရန်
ကရုဏာတို့က အားပေးအပ်ခြင်းကို ရရှိအောင် အားပေးပေးရန်
အားပေးအပ်ခြင်းကို ရရှိအောင် အားပေးပေးရန်

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

ජය

89

B

පාට

මහනුවර පාලිය මාලාව ගැන විස්තරයක් ලෙස විස්තර කර ඇත. මහනුවර පාලිය මාලාව ගැන විස්තරයක් ලෙස විස්තර කර ඇත. මහනුවර පාලිය මාලාව ගැන විස්තරයක් ලෙස විස්තර කර ඇත. මහනුවර පාලිය මාලාව ගැන විස්තරයක් ලෙස විස්තර කර ඇත. මහනුවර පාලිය මාලාව ගැන විස්තරයක් ලෙස විස්තර කර ඇත.

මහනුවර පාලිය මාලාව ගැන විස්තරයක් ලෙස විස්තර කර ඇත. මහනුවර පාලිය මාලාව ගැන විස්තරයක් ලෙස විස්තර කර ඇත. මහනුවර පාලිය මාලාව ගැන විස්තරයක් ලෙස විස්තර කර ඇත. මහනුවර පාලිය මාලාව ගැන විස්තරයක් ලෙස විස්තර කර ඇත. මහනුවර පාලිය මාලාව ගැන විස්තරයක් ලෙස විස්තර කර ඇත.

පාට

90

A

මහනුවර පාලිය මාලාව ගැන විස්තරයක් ලෙස විස්තර කර ඇත.

මහනුවර පාලිය මාලාව ගැන විස්තරයක් ලෙස විස්තර කර ඇත.

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia



| | |
|----|----|
| no | 90 |
| | B |

PAPARIKAN MALAT 02

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali ~ Indonesia

